

- ရေပြည့် I** ၁။ *<yei pyei>* 涨水；水位(器皿中水)满 **II** ၂။ *<yei pyei>* 满的
- ရေပြည့်ကမ်းလှုံ** ၁။ *<yei pyei' kan: shan>* 水涨到堤岸边沿，水位达最高点
- ရေပြည့်ဘိုး** ၃။ *<yei pyei' o:>* (喻)有水平的人，够水准的人
- ရေပြန်** ၄။ *<yei byan>* ①蒸馏水 ②重煮的凉开水 ③尿
- ရေပြန်ဆည်** ၅။ *<yei byan hse>* = ပိုးနှောင်းဆည်
- ရေပွဲ** ၆။ *<yei bwe:>* 水上竞技会(如赛船、游泳赛等)
- ရေပွဲကြုံး** ၇။ *<yei bwe: kon: bwe:>* (古)水陆竞技
- ရေပွဲခုံ** ၈။ *<yei bwe: khan>* (古)举行水上竞技
- ရေပွဲခွန်** ၉။ *<yei bwe: gun>* 举行水上竞技时要缴的税
- ရေပွဲသဘင်** ၁၀။ *<yei bwe: dh-bin>* 水上竞技会，水上比赛
- ရေပွဲကဗျာ** ၁၁။ *<yei bwet>* 水泡：သူ့အန္တမှာ ~ မဟာသာဖြစ်ပါတယ်။ 他的愿望成了泡影。
- ရေပွဲက်သဲ** ၁၂။ *<yei bwet than>* 冒水泡声
- ရေပြုက်** ၁၃။ *<yei pywet>* 沸腾
- ရေပြုနှုန်း** ၁၄။ *<yei pyun>* 水管
- ရေဖာ** ၁၅။ *<rei pha>* 梵文中写在辅音字母上方的颤音符号 ၆ 或 ၇
- ရေပေါ်လား** ၁၆။ *<yei ph-la:>* 金属制水钵
- ရေဖိအား** ၁၇။ *<yei phi' a:>* 水压：～ ၊ 水压机
- ရေဖော်** ၁၈။ *<yei phaun:>* 水泡
- ရေပွဲတိုက်** ၁၉။ *<yei bat tait>* 擦澡，搓澡
- ရေပိတ်ဝယ် I** ၂၀။ *<yei beat z-ba:>* 散落到水里的稻谷；(喻)无指望收回的物品，无法收效的工作，不指望有报答的事情 **II** ၂၁။ *<yei beat z-ba:>* 没有指望收回地，任其自流：သူ့ကိုခေါ်ပေါ်တဲ့ငွေ့ဝေးကို ~ ထားတယ်။ 借给他的二百元钱并不指望收回。
- ရေဖော်** ၂၂။ *<yei phyaw>* 用水调开；使溶解，使融化
- ရေဖျော်ခေါ်** ၂၃။ *<yei byaw zei:>* 溶剂
- ရေဖျော်** ၂၄။ *<yei byin:>* 水肿，浮肿
- ရေဖျော်းနား** ၂၅။ *<yei byin: na>* 腹水症
- ရေဖျော်းနားစွာ** ၂၆။ *<yei byin: na swe:>* 患腹水病
- ရေဖျော်းဒီး** ၂၇။ *<yei byin: o:>* 一种瓦锅
- ရေဖျော်း I** ၂၈။ *<yei phyan:>* ①洒水 ②举行洗礼 **II** ၂၉။ *<yei byan:>* 基督教浸礼教徒
- ရေဖျော်းဂိုဏ်** ၃၀။ *<yei byan: gain:>* 【宗】洗礼教(派)，浸礼教(派)
- ရေဖျော်းသဘင်** ၃၁။ *<yei byan: dh-bin>* 【宗】洗礼仪式
- ရေဖြစ်** ၃၂။ *<yei phyit>* 白费劲，无效，成了泡影，破产：သူ့အန္တမှာ ~ သွားလေတော့သည်။ 他的愿望成了泡影。
- ရေပွဲး** ၃၃။ *<yei bwa:>* 溅到四周的水星儿
- ရေပွဲးရေမှန်** ၃၄။ *<yei bwa: yei hmon>* 水星儿，水雾
- ရေပေလုံး** ၃၅။ *<yei b-lon>* ①【动】鹈鹕 ②一种出门时用的小水罐
- ရေပူး** ၃၆။ *<yei bu:>* 水葫芦，水壺
- ရေပုံံပိုင်** ၃၇။ *<yei bon bain>* = ရေဘုံံပိုင်
- ရေပူး** ၃၈။ *<yei bwei>* = ရေဆင်နှာမောင်း
- ရေဘာဝါ** ၃၉။ *<yei b-we:>* = ဘဝါ
- ရေဘေး** ၄၀။ *<yei bei:>* ①水灾 ②在水中遭遇的灾难(如触礁沉船、落水身亡等)
- ရေဘာ** ၄၁။ *<yei be:>* = ရေဝမ်းဘာ
- ရေဘုံံဘိုင် / ရေဘုံံပိုင်** ၄၂။ *<yei bon bain>* 自来水龙头
- ရေဘုံံဘိုင်ဝေါ** ၄၃။ *<yei bon bain zet>* 水泵
- ရေမေန်** ၄၄။ *<y-m-nei>* 【植】 = ယမင်း
- ရေမာ** ၄၅။ *<yei ma>* 硬水，含矿物质较多的水
- ရေမာကျိုး** ၄၆။ *<yei ma kyi>* 一种泥子(可补船用)
- ရေမာကျိုးထိုး** ၄၇။ *<yei ma kyi hto:>* 用泥子补船
- ရေပိုး I** ၄၈။ *<yei hmi>* 掌握潮水涨落的时机行船，赶潮 **II** ၄၉။ *<yei hmi>* 易于取水的
- ရေမိတာ** ၅၀။ *<yei mi ta>* [缅·英 eq + meter] 水表
- ရေမော်** ၅၁။ *<yei maw>* 急流，湍流
- ရေမိုး** ၅၂။ *<yei mo:>* (冲澡用)水，常和ချိုး合用
- ရေမိုးချိုး** ၅၃။ *<yei mo: khyo:>* = ရေချိုး
- ရေမိုးသုတေသန** ၅၄။ *<yei mo: thout thin>* = ရေချိုး
- ရေမိုးသုန္တစ်** ၅၅။ *<yei mo: than' sin>* = ရေချိုး
- ရေမိုးသုန္တပြန်** ၅၆။ *<yei mo: than' pyan>* = ရေချိုး
- ရေမောင်း** ၅၇။ *<yei maun:>* (桔槔上的)杠杆
- ရေမိုင်** ၅၈။ *<yei main>* [缅·英 eq + mile] 海里
- ရေမိုင်း** ၅၉။ *<yei main:>* [缅·英 eq + mine] 水雷
- ရေမှုတ္တာ** ၆၀။ *<yei mout ta>* 阴囊水肿
- ရေမန္တာ** ၆၁။ *<yei man da>* 圣水
- ရေမန်း** ၆၂။ *<yei man:>* (迷信)符水
- ရေမန်း၊ ၆၃။ *<yei mon>* 米面做成的一种食品(类似中国的煎饼)**
- ရေမှန်းညင်း** ၆၄။ *<yei mon nyin:>* = ရေဓမ္မ်း
- ရေမျှော်** ၆၅။ *<yei myaw:>* 漂流，浮游
- ရေမျှော်ကမ်းတင်** ၆၆။ *<yei myaw: kan: din>* ①水中捞上来的流散的木材 ②(喻)无人管教的流浪者
- ရေမျှော်ကျော်း** ၆၇။ *<yei myaw: gyun:>* 浮岛
- ရေမျှော်ဘင်း** ၆၈။ *<yei myaw: din>* = ရေမျှော်ကမ်းတင်
- ရေမျှော်ဘင်း** ၆၉။ *<yei myaw: htin:>* 浮木，飘流的木头
- ရေမျှိုး** ၇၀။ *<yei myo>* 【解】食道
- ရေမျှိုးချိုး** ၇၁။ *<yei myo gyain:>* 【解】(穴道)天突
- ရေမျှိုးစလှို** ၇၂။ *<yei myo z-lout>* 咽喉
- ရေမျှော်နှာ** ၇၃။ *<yei myet hna>* 水面
- ရေမျှော်နှာပြင်** ၇၄။ *<yei myet hn-byin>* 水面